

硝化甘油
နိုက်ထရမ်အက်ဆ် နာ <nait ht-rit et hshit> [英 nitric acid]
硝酸
နိုက်ထရမ်အောက်ဆိုက် နာ <nait ht-rit aut hsait> [英 nitric oxide] 【化】氧化氮
နိုက်ထရမ်အောက်ဆိုတ် နာ <nait ht-reit> [英 nitrate] 【化】硝酸根, 硝酸盐, 硝酸脂
နိုက်ထရမ်အောက်ဆိုတ် နာ <nait ht-rat aut hsait> [英 nitrous oxide] 【化】一氧化二氮, 氧化亚氮
နိုဂါးဟိုတ် နာ <neit g-heit> [巴] 缅语拼音符号“·”的名称: ~ ပျော်: 指缅文中的 အော်: အဲ等字
နင် I နစ် <nin> 你的(对同辈或小辈讲话时用) II ကာ <nin> ①挤满, 充满: အော်အီဖိုလ်ပြောတွေ ~ နေအောင်ထည့်ထားတယ်။ 衣兜里塞满了花生。/ ~ အောင်မှော်နဲ့
别吃撑了。②沉重: ~ နေအောင်လေးနေတဲ့သေတွာ့ကြိုး: 死沉的大箱子 ③(心、胸等)感觉沉闷, 沉痛: ကိုတင့်ဝေားကိုကြားလိုက်ရသောအခါတာကယ်ပင် ~ သွားသည်။ 听了哥丁的话心里感到沉重。
နင်နှင့်စီ: ကာ <nin' nin' si: zi:> = နင်နှင့်သီးသီး
နင်နှင့်သီးသီး ကာ <nin' nin' thi: dhi:> (说话)刻薄, 尖酸
နင်သီး ကာ <nin' thi:> 尖酸, 刻薄, 尖刻: ခင်ဗျားဝကားက ~ အားကြီးမနေဘူးလား။ 你的话未免太刻薄了吧?
နင် I နစ် <nin> 你(卑称或在平辈之间用) II ကာ <nin>
①噎, 哽噎: အေား ~ သည်။ 吃噎了。/ လည် ~ သင်ရေသောက်ချရတယ်။ 喉咙哽噎的话, 喝点水就行了。②不堪入耳; 心中沉痛: မေခြိမ်ပြောသံကြားလိုက်ရတော့နားလဲ ~ သွားတာပဲ။ 听到一些粗野的话, 真不堪入耳。
နင်ပေးဆောင် နာ <min be: ng-hsa> 粗话, 骂人的话: ထာက်နှင့်တာက် ~ ပြောဆိုပဲတွေကိုရှောင်ရမည်။ 双方都要避免说粗鲁话。
နင်လားငါးလား ကာ <nin la: nga la:> 互相竞争, 竞相: အလုပ်ကို ~ လုပ်ကြယ်မပြီးနိုင်စရာမရှုပါဘူး။ 事情如果都争着干就不可能完不成。/ ~ ယဉ်ပြုပဲကြသည်။ 决一雌雄。
နင်: I ကာ <nin:> ①踩, 踏: ကြောကလေးကို ~ ပိုသည်။ 踩着一只小鸡。/ ဝကားလမ်းကြောင်းလေးတဲ့အတိုင်း ~ လိုက်ပူးလိုက်တယ်။ 只要按引导的路子讲就行。②缅甸人以足踩他人身上(起按摩作用): ပါ့ကို ~ ပေးဝင်း။ 给我身上来踩两下。③进入: သူဆိုတယာသောအကွက် ~ ပိုသည်။ 落入他设的圈套(上了他的当)。④(古)游历 ⑤博览群书 ⑥骑, 蹚: က်တီး ~ သည်။ 骑自行车。/ ဆိုင်ကား ~ သည်။ 蹚三轮儿。⑦(车轮)碾, 轧: က်တီးကိုမော်တော်ကား ~ လိုပျက်သွားပြီ။ 自行车被汽车轧坏了。II နာ <nin:> = နင်ကွင် III ကာ <nin:> = နင်ကွင်
နင်ကန် ကာ <nin: kan> 拼命地, 过分地: ~ စေားနင်။

不要拼命吃。/ အမြတ် ~ ဖူးသည်။ 牵取暴利。/ ပုံကို ~ တီးသည်။ 使劲敲鼓。
နင်းကျိုးနင်းကျွေး ကာ <nin: gyi: nin: gyun> 深一脚浅一脚地, 趕趟趟趟: ပိုးထဲရေတဲ့လယ်ကွင်းထဲဖြတ်ပြီး ~ သွားသည်။ 雨天, 深一脚浅一脚地穿过水田。
နင်းကြေး: နာ <nin: gyan:> ①搭在护城河上的活动小桥(参见ကြေး图) ②便桥
နင်းကြေးတဲ့တား နာ <nin: gyan: d-da:> = နင်းကြေး
နင်းကွက် နာ <nin: gwet> 步法: သိုင်းဆရာ ~ မှားနေသည်။ 武术师的步法错了。
နင်းကွင်း နာ <nin: gwin:> 马蹬(参见ကြေး图)
နင်းကွင်းရှုး နာ <nin: gwin: yo:> 【解】镫骨
နင်းကြွေး ကာ <nin: khyei> 踏碎, 踩烂, 践踏
နင်းခွက် နာ <nin: gwet> ①马镫 ②纺车踏板
နင်းနယ် ကာ <nin: ne> ①踩, 用足轻踩身(起按摩作用) ②踩碎, 碾碎
နင်းနိုပ် ကာ <nin: hneit> 踩, 轻轻踩身(起按摩作用)
နင်းပြား နာ <nin: bya:> ①(喻)被压迫者: ~ အားလုံးလူ တန်းစောင့်ရန်ကြေးစားသည်။ 为使穷人都过上人的生活而努力。②金银匠用的一种凿
နောင် နာ <naun> ①大哥: ~ ဗိုး: 大哥, 兄长 / ~ ဘော်大哥 / ~ ဗွား: 兄长 ③首领, 首脑: မင်းများ: ~ 王中之王 ④将来, 未来 ⑤今后, 以后: ~ ခိုလိုမလုပ်နဲ့ 以后别这样做。/ ~ တမလွန်ဘဝ 来世 / ~ နှစ် 来年 / ~ ဘဝ 来世 / ~ ခေါ်: 前途, 将来 / ~ အခါ 以后, 今后
နောင်ကြိုး ကာ <naun kyin> 引以为戒: စည်းကမ်းမလိုက်နာ ဘူများအား ~ အောင်အရေးယူရမည်။ 对违反规章者要追究, 使之引以为戒。
နောင်ခါ နာ <naun kha> 将来, 以后: ~ လာ ~ ချေး (成) 到时候再说
နောင်ရှိန် နာ <naun gyein> ①(戏、电影中)打斗: ~ ခုံချည်စေနားရန်ကယ်။ 从头到尾都是打斗场面。/ ~ ဇာတ် 武打剧, 武打片 ②戏剧、电影中打斗场面的配乐
နောင်ရှိန်ချုံ ကာ <naun gyein khya:> 打架, 打斗: အနိုင်ခဲ့ ~ သာတေတာက်ကား 无聊的打斗影片
နောင်ရှိန်တိုး ကာ <naun gyein ti:> ① = နောင်ရှိန်ချုံ ②演奏打斗乐曲
နောင်ရှိန်ထိုး ကာ <naun gyein hto:> = နောင်ရှိန်ချုံ
နောင်တ နာ <naun da:> 后悔, 悔恨, 犯悔
နောင်တပစွား နာ <naun da' pit hsa> 悔恨
နောင်တရ ကာ <naun da' ya:> 后悔
နောင်တော့နောင်တော် နာ <naun daw' naun daw> 长辈, 前辈: ~ များ၏သမိုင်းပေးတာဝန်ကိုပုံးလွှာတော်းဆောင်ရမည်။ 一定要肩负起长辈赋予的历史任务。